

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project
(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်


Village Development Plan (VDP)

သက္ကတကျေးရွာအုပ်စု၊ ပအောကလိုးကျေးရွာ (၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

- ၁) မြို့နယ်မြေပုံ
- ၂) အုပ်ချုပ်ရေးပိုင်ဆိုင်မှုကျေးဇူးတင်မှုများစာရင်း
- ၃) ကျေးဇူးတင်မှုအချက်အလက်
- ၄) လူထုပူးပေါင်းပါဝင်မှု ရယူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းစဉ် (CASA / PRA) အကျဉ်းချုပ်
- ၅) ကျေးဇူးတင်မှုဖြိုးတိုးရေး အစီအစဉ်အတွက် အသုံးပြုရမည့် PRA tools များနှင့် တစ်ခုချင်းစီအတွက် သုံးသပ်ချက်များ
- ၆) စက်မှုတီထွင်မှုများ ရွေးချယ်ခြင်း နှင့် ကျေးဇူးတင်မှုဖြိုးတိုးရေး အစီအစဉ် နှင့် မိတ်ဖွဲ့မှုတစ်ခုချင်းစီများ
- ၇) စက်မှုတီထွင်မှုများ စာရင်း
- ၈) ကျေးဇူးတင်မှုအချက်အလက် - ပုံစံ-၁
- ၉) စီမံကိန်းစက်ဝန်း အချိန်ဇယား - ပုံစံ-၂
- ၁၀) ကျေးဇူးတင်မှုဖြိုးတိုးရေး ဦးစားပေးအစီအစဉ် - ပုံစံ-၃
- ၁၁) ကျေးဇူးတင်မှုအုပ်စု စီမံကိန်း လုပ်ငန်းစဉ် ရွေးချယ်ခြင်း - ပုံစံ-၄
- ၁၂) အစည်းအဝေး တက်ရောက်သူများစာရင်း - ပုံစံ-၅
- ၁၃) အစည်းအဝေး မှတ်တမ်းများ
- ၁၄) ကဏ္ဍအလိုက် ဦးစားပေးမှုဖြိုးတိုးရေး လုပ်ငန်းစဉ်များ
- ၁၅) ကျေးဇူးတင်မှုဖြိုးတိုးရေး စီမံချက် အရာရှိအဖွဲ့ ထိန်းချုပ်မှု

< Check for VAP >

ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



- ရည်ညွှန်းချက်**
- နိုင်ငံတော်နယ်နိမိတ်
 - မြို့နယ်နယ်နိမိတ်
 - မြို့နယ်ခွဲနယ်နိမိတ်
 - မြို့
 - ကျေးရွာအုပ်စု
 - ကျေးရွာ
 - ကားလမ်း
 - ~~~~~ မီးရထားလမ်း
 - သတ္တုတွင်း
 - ✕ တံတား
 - ▲ စေတီ

၂) ဦးထကျေးရွာ၏ အုပ်စုတွင်ပါဝင်သော ကျေးရွာများ စာရင်း -

- ၁) ဦးထကျေးရွာ
- ၂) ပဒေကကလုံးကျေးရွာ
- ၃) ဖေါ်ဆော့ဒီးကျေးရွာ
- ၄) ကွီးတောယူးကျေးရွာ
- ၅) ဝါးခိုလှော်တယ်ကျေးရွာ
- ၆) မပိုင်ကျေးရွာ

(၃) ဦးထကျေးရွာ၏ အခြေခံအချက်အလက်များ

- ဦးထကျေးရွာ၏ ဖြစ်ပေါ်လာပုံ - သက္ကရာဇ် ၁၇၅. ၁၂. ၁၉၀၀) ခုနှစ်တွင် ဖြစ်ပေါ်လာပါသည်။
- ဦးထကျေးရွာတွင် အရှင်ဦးဆုံး လာရောက်နေထိုင်သူအမည်မှာ - ဦးပိန်တူ ဖြစ်ပါသည်။
- အရှင်က အိမ်ခြေ (၃) လုံး လောက်ရှိခဲ့ပါသည်။
- (ဦးထ) ဟုခေါ်ရခြင်း မှာ - အရှင်က ယူဆွေ မီးချောင်း (ဝါးလုံး) နဲ့ ဖားငါး တွေကိုရှာခြင်း မှားဖြင့် ဦးထ ဟုခေါ်ရခြင်း ဖြစ်ပါသည်။ (ဦးထ) ဆိုတာ "ချောင်း" ဖြစ်ပါသည်။ (ထ) ကတော့ "ဝ" ဖြစ်ပါသည်။ ကရှင်အခေါ်အဝေါ်ကတော့ (ဦးထ) ဟုခေါ်ပါသည်။ အသံပြန်ဆိုက်လျှင် "ချောင်းဝ" ဟု အဓိပ္ပာယ် သက်ရောက် ပါသည်။
- အလုပ်အကိုင်သည် - လယ်၊ ယာ၊ ခြံ ဖွဲ့ကိုင်စားသောက်နေကြပါသည်။
- ကျီးကွယ်ယုံကြည်မှု - ဒုတ်စား၊ လက်ချည် စသည်ဖြင့် ကျီးကွယ်ယုံကြည်ကြသည်။

၄၇) ဦးထွန်းစွန်း ရုက္ခဗေဒ: ပါဝင်သော ရုက္ခဗေဒ: စစ်ခြင်းနှင့် အက်
 ဖြတ် လုပ်ငန်းစဉ် (PSA/PRFA) အကျဉ်းချုပ်


၂၃-၅-၂၀၁၆

စဉ်	အကြောင်းအရာ	အုပ်စု	ပုံစံအမျိုးအမည်	တက်ရောက်သူအရေ			အဓိကဆွေးနွေးချက်များ
				ကျား	မ	ပေါင်း	
၁.	ကျေးရွာရေပေးစနစ် နှင့် သယ်ယာပို့ဆောင်ရေး (Social map Resource map)	၂၃-၅-၂၀၁၆	ပြေလည်သော အုပ်စု၊ အလယ် အလတ်အုပ်စု မပြေလည်သော အုပ်စု	၁၇	၃၁	၄၈	အဓိကဆွေးနွေးချက်များ: အိတ်များ၊ အခြေခံအ ဆောက်အအုံများ၊ လမ်းပမ်းဆက်သွယ် ရေး၊ လယ်ယာများ၊ တောတောင်များ၊ မြစ်ချောင်းများ
၂.	ရေအားဖြည့်စွန်း သတ်မှတ်ခြင်း (Wealth Ranking)	၂၃-၅-၂၀၁၆	ပြေလည်သော အုပ်စု၊ အလယ် အလတ်အုပ်စု မပြေလည်သော အုပ်စု	၁၇	၃၁	၄၈	ကျေးရွာရေပေးစနစ်၊ ပြေ လည်သောအုပ်စုနှင့် အလယ်အလတ်အုပ်စု များ သတ်မှတ်ခြင်း ကျေးရွာရေပေးစနစ်၊ မြစ် နှင့် အလယ်အလတ် သတ်မှတ်ခြင်း
၃.	ရာသီဥတုပြောင်းလဲမှု (seasonal calendar)	၂၃-၅-၂၀၁၆	ပြေလည်သော အုပ်စု၊ အလယ် အလတ်အုပ်စု မပြေလည်သော အုပ်စု	၁၇	၃၁	၄၈	ရာသီဥတုပြောင်းလဲမှု များ ဝင်ရောက်မှု၊ မြစ် အလယ်အလတ်၊ သဘာဝ စား၊ မွေးမြူရေး လုပ်ငန်းများနှင့် ပတ် ဝန်းကျင်များ

- ကျွန်း - ဦးထ
- အုပ်စု - သ.ကထ
- မြို့နယ် - ကျောက်ခုံ
- ကန်စို - ပခု.ရှ.ပဝ.စ

- စာတန်းတိုက်
- အိမ်
- ကွမ်းသီးခြံ
- စာသင်ကျောင်း
- ဓဇတီ
- ဘုန်းကြီးကျောင်း
- လယ်ကွင်း
- သင်္ချိုင်းကုန်း
- ထံကား
- ရေချောင်း
- လမ်းမ
- ရွာတွင်း

ကျွန်း - ပုဒွေ သယံ ကေတုပရိသေဝ



ရှိုးထောင့်ရှာ လူများဖြင့် သယ်လာတတ်ကြပေမည် သုံးသပ်ချက်နှင့် ဂုဏ်များ

လူနေထိုင်မှုပုံစံ - စီးပွားရေး အဆင့်များရှိပြီး ထိုအများစုသည် ရှိုးထောင့်
ရှာတွင် စုစည်းနေထိုင်ကြသည်။

လမ်းပန်းဆက်သွယ်ရေး - ရှာတွင်းလမ်းများသည် - ဖွဲ့စည်းလမ်းဖြစ်ပြီး လမ်းဘေး
ရေမြောင်းများ မြှုပ်ပါ။ မိုးရာသီတွင် ရှာတွင်းလမ်းများ မှာ အိုင်ကယ်စီး၍ မရနိုင်
လောက်အောင် ပျက်စီးပျက်စီးပါသည်။ မိုးရာသီတွင် သွားလာရ အလွန်ခက်ခဲပါသည်။
ထို့အပြင် တောင်တက်လမ်းများ ဖြစ်သဖြင့် ပျက်စီးမှုများစွာ ရောက်ကြပါသည်။

ကျွန်းစုများ - အမကျန်းဖြစ်ပါက အနီးနားတွင် ဆေးဆိုင်၊ ဆေးခန်း မြှုပ်စောကြောင်း
ဆေးများ ဖြိုတင်ဖယ်ထားရပြီး မသက်သာပါက လျှောက်ဆို၍ ရှိသော ကျွန်းစု မြို့
ဆေးရုံသို့ သွားကြရပါသည်။ ကလေးများ မွေးဖွားရာ အတွက် အရပ်လက် သန့်များ
ဖြင့် မွေးကြရပါသည်။ မွေးဖွားရာ အခက်ခဲရှိပါက ကျွန်းစုဆေးရုံသို့ ပြေးကြရ
ပါသည်။

သောက်သုံးရေး - ရှေးရှာအတွင်းရှိ ရောင်းရေကို ပိုက်နှင့်သွယ်ပြီး အသုံးပြုနေကြပါသည်။

အခြား - ရှာအဝင်တွင် စာကြည့်တိုက် တစ်လုံးရှိပြီး ရှာတွင်းမှာ - သုံးကြီးကျောင်း၊
ရှိပါသည်။ ထို့အပြင် ကျေးရွာ၏ ဖြောင့်ကို ဆွဲခြင်းအားဖြင့် ၎င်းကျေးရွာ၏ အစိ
အပိုင်းများကို ဆွဲ၍ နိုင်ပါသည်။

ရှုထောင့်ကျွန်း ဂျပန်စီးပွားအဆင့် နှင့် သတ်မှတ်မှုများ

- ကျွန်းကျွန်း ဂျပန်စီးပွားအဆင့် သတ်မှတ်ခြင်း၊ အားဖြင့် ရှုထောင့်ကျွန်း အဆင့် ပြေစွာ အိမ်ထောင်စု၊ အလယ်အလတ် အိမ်ထောင်စု၊ အဆင့် မြင့်မားသော အိမ်ထောင်စုများကို သိရှိနိုင်ပါသည်။
- ကျွန်းကျွန်း ဂျပန်စီးပွားအဆင့် ပိုမိုတိုးတက်မှုနှင့် အသုံးပြုမှုများကို သိရှိနိုင်ပါသည်။ ထိုကျွန်းကျွန်း ကျွန်းကျွန်း သားမွေး နှင့် စီးပွားရေး အခြေအနေများကို သိရှိနိုင်ပါသည်။
- စေတနာအခြေအနေ ၊ အလုပ်အကိုင် အခြေအနေဖြင့် အရင်းအမြစ်များကို သိရှိနိုင်ပါသည်။

အခြေခံအားဖြင့်	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ	အခြေခံ
အခြေခံအားဖြင့်	-	✓	✓	✓	✓	-	✓	✓	✓	✓	✓	✓
အခြေခံအားဖြင့်	-	✓	✓	-	-	-	-	-	-	✓	✓	✓
အခြေခံအားဖြင့်	-	-	✓	✓	✓	✓	✓	✓	✓	✓	✓	✓
အခြေခံအားဖြင့်	✓	✓	-	✓	✓	✓	✓	✓	-	✓	✓	✓
အခြေခံအားဖြင့်	✓	✓	-	-	-	-	✓	✓	✓	✓	✓	✓

ရှေးတေးများ စာအုပ်များနှင့် ပတ်သက်၍ ရေးသားချက်နှင့် ဂုဏ်ထူးများ

ဝေငွေ - ကဆုန်လနှင့် တပို့တွဲလများ ဝေငွေအမတ်အဖွဲ့ဝင်ကြပါ
သည်။ တပေါင်းလနှင့် ကွမ်းသီးထွက်ချိန်အခါအတွက်
ဝေငွေအများဆုံးလဖြစ်ပါသည်။

အလုပ်လုပ်ချိန် - ဝါဆိုလ၊ ဝါခေါင်လ၊ တန်ဆောင်မုန်းလနှင့် နတ်တော်လများ
အလုပ်အများဆုံးလဖြစ်ကြပါသည်။

ပွဲတော်ချိန် - တန်ခူးလနှင့် ပွဲတော်ရက်အများဆုံးလဖြစ်ကြပါသည်။

ငှက်ဖျား - နတ်တော်လနှင့် ငှက်ဖျားအဖြစ်များဆုံးလဖြစ်ပါသည်။

ဝမ်းပျက်/ဝမ်းလျှော - တပေါင်းလနှင့် အပူချိန်များစွာအတွက် ဝမ်းပျက်ဝမ်း
လျှောအဖြစ်များဆုံးလဖြစ်ကြပါသည်။

കൃ:കര്മ: ചി:തന:ഗൃ:കര്മ:പ്രധാ:



ശ്രീ:കൃ:കര്മ:പ്രധാ:

കൃ:കര്മ:പ്രധാ: - 12.9.2026

ပိုးတကျေးရွာ ယူမှုအဖွဲ့အစည်း-ချိတ်ဆက်မှုများ ဆုံးသပ်ချက်

ဆုံးသပ်ချက်

အုပ်ချုပ်ရေးအဖွဲ့ - ကျေးရွာအတွင်း-ဂြိုဟ်သယ်ရေးအဖွဲ့သည် ၆ သားများ နှင့် အခက်အခဲများကို ကျေးရွာယူထွက်အထူး ဖူးပေါင်း-ဆောင်ရွက် ကြပါသည်။

ကျောင်းတော်အဖွဲ့ - ကျေးရွာယူထွက် ဖူးပေါင်း၍ ပညာရေးကဏ္ဍမှာ ထိုးတက်ဖြင့်၊ စားနပ်ရိက္ခာ ချိတ်ဆက်ဆောင်ရွက်ပေးကြပါသည်။

ဂေါ်ပကအဖွဲ့ - ကျေးရွာ၏ ဆေးကုရေး၊ နာရေး ကိစ္စများကို ထို့ကျေးရွာရှိ ယူမှုများ နှင့် အထူးဖူးပေါင်းဆောင်ရွက်ကြပါသည်။

အိုးအကြီးအဖွဲ့နှင့် ယူငယ်အဖွဲ့ - ကျေးရွာတွင် ဗိုလ်စစ်သင်တန်း၊ နေထိုင်မှုများရှိ လျှင် ကျေးရွာယူထွက် အထူး ဖူးပေါင်း-ဆောင်ရွက်ခဲ့ကြပါသည်။


အမျိုးသမီးရေးရာအဖွဲ့ - အမျိုးသမီး နှင့် ဆိုင်ဆေး ဖြစ်မှုတစ်ခုခု ကျူးလွန်မှုရှိ လျှင် အမျိုးသမီးရေးရာအဖွဲ့က ဖြေရှင်း ဆောင်ရွက်ပေးကြပါသည်။

ဓမ္မစင်္ကြာအဖွဲ့ သည် ဝါတွင်း-နှာ- အင်းကြီးကျောင်း-တက်ကြီး- အင်ကြီး-ဂုဏ်ကြီး- မှ ဓမ္မစင်္ကြာ ရွတ်ပေးကြပါသည်။

ကျေးရွာ ပြင်ပတွင်ရှိ ဆေးအဖွဲ့အစည်း များ (KNU)

ထိုအဖွဲ့သည်- ကိစ္စတစ်ခုခုရှိလျှင် ကျေးရွာအုပ်ချုပ်ရေး ဖွဲ့စည်းချိတ်ဆက်ဖြင့် ဖြေရှင်း ဆောင်ရွက်ကြပါသည်။

ပစ္စည်းအိမ်



ရွေးကောက်ပွဲ - သ.က.ထ

မြို့နယ် - ကျိုက်ဒုံ

ရှိုးထောင့်ရှာ ပင့်ကူအိမ်၏ ဆုံးသတ်ချက်နှင့်ရှာရန်များ

အမျိုးသမီးနှင့် အမျိုးသားများ တန်းတူစွာနှင့်အညီများ ရရှိရမည် ဆိုပါက
အဆင့်၊ ငွေဆင့်၊ သတ်မှတ်၍ လေ့လာမှုများ ပြုလုပ်ပါရမည်။

(ဦးဆောင်ခွင့်များ စီမံခန့်ခွဲမှုလုပ်ငန်းတွင် အမျိုးသားနှင့်အမျိုးသမီးများသည်
တန်းတူဆီမျှ ခွင့်ရရှိစေရန်ကြိုးစားရမည်။




(အိမ်မှုကိစ္စ) အမျိုးသားများ အရာဖြင့် အမျိုးသမီးအား အိမ်မှုကိစ္စများတွင်
ပိုမိုပါဝင်စေရန် ကြိုးပမ်းလုပ်ဆောင်ရမည်။

(ဝင်ငွေရှာဖွေခွင့်များ အမျိုးသားနှင့်အမျိုးသမီးများသည် တန်းတူဆီမျှခွင့်ဖြင့်
ဝင်ငွေရှာဖွေခွင့်ရရှိကြပါရမည်။

(ပညာရေး)- အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ အခွင့်အလမ်းများ
ရရှိပါသည်။ ထို့အပြင်အမျိုးသမီးများ၏ ပညာရေးကို ဖြည့်တင်ပေးရန် လိုအပ်ပါသည်။
(ဆုံးဖြတ်ချက်များ)- မိသားစုတစ်စုတွင် အမျိုးသားနှင့် အမျိုးသမီးများသည်
တန်းတူဆီမျှခွင့်ဖြင့် ဆုံးဖြတ်ချက်များ ချနိုင်ကြပါသည်။

(အလုပ်အကိုင်အခွင့်အလမ်း)- အမျိုးသားများသည် အမျိုးသမီးထက် ပို၍ အခွင့်အ
လမ်းများ ရှာဖွေရန်ကို တွေ့ရှိရပါသည်။ ထို့အပြင် အမျိုးသမီးများ၏ အခွင့်အလမ်း
ကို ပို၍ ဖြည့်တင်ပေးကြပါက လိုအပ်ပါသည်။

ကုန်း၊ မ၊ ကုန်း အစား သတ်မှတ်ခြင်း

 <p>ကုန်း</p>	 <p>မ</p>	 <p>ကုန်း၊ မ</p>
<p>ဆော်လာဂျီ စတင်း၊ ခက် မြက်၊ ခိုက်၊ ခက် ဆန်၊ ခက်</p>	<p>ယက်၊ ကန့်၊ အက်၊ ထိုး အက်၊ ချယ်၊ ခက်၊ နား၊ ကပ် ရွှေ၊ ယက်၊ ကောက်၊ ဝတ်</p>	<p>ဆိုင်၊ ကယ်၊ ကား၊ ခား ခြံ၊ လယ်၊ ယာ၊ ကျွဲ၊ နွား ဆိတ်၊ ဝက်၊ ကြက်၊ ဘက်</p>

ရှိုးကလေးမှာ ကျား၊မကလေးအဆင့်သတ်မှတ်ခြင်း၏ ရဲ့ သပ်ချက်နှင့် ဂုဏ်များ

ရဲ့ သပ်ချက်နှင့် ဂုဏ်များ


ကျား၊မလေး ၃ ကလေးကို တစ် ခုစီ ခွဲ၍ အမျိုးသားများ၏အသုံးပြုခြင်းမှာ

ပိုမို အသုံးခံနိုင်မှာ ဖြစ်၍ အမျိုးသမီးများ၏ အသုံးပြုမှုပိုမိုအသုံးခံနိုင်မှာ တို့ကို သိရှိနိုင်ပါသည်။

အမျိုးသားများ၏ ပိုင်ဆိုင်မှုနှင့် အမျိုးသမီးများ၏ ပိုင်ဆိုင်မှုကိုလည်း ခန့်မှန်း သိရှိနိုင်ပါသည်။

ဂုဏ်အရေအတွက် - အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သက်ဆိုင်သော အခန်းကဏ္ဍများတွင် ပါဝင်မှုရှိကြောင်း သိရှိနိုင်ပါသည်။ ထို့အပြင် အမျိုးသမီးများ၏ လုပ်ဆောင်ချက်များမှာ ပေါ်လွင်မှု မရှိကြောင်း တွေ့ရှိနိုင်ပါသည်။

പ്രധാന ഖണ്ഡ



കുറപ്പ് - മനസ്സ്

കൃത്യം - കൃത്യം

ရှုထောင့်ရှု ဖြစ်ပေါ်ပေါက် အကျိုးဆက်နှင့် လူနာများနှင့် ဖြေရှင်း နည်းလမ်း

အကျိုးဆက်နှင့် လူနာများ

စဉ်	အကြောင်းအရာ	စဉ်	အခက်အခဲ
၁	ထောက်ပံ့မှုမရှိ	၁	ပညာရေးအားနည်းလာခြင်း
၂	ငွေမရှိ	၂	ကလေးများကျောင်းမတက်ရခြင်း
၃	ခန့်လုံးမရှိ	၃	ကျောင်းတက်ရခြင်းကလေးနည်းလာခြင်း
၄	ပညာတတ်၊ နည်းပညာမရှိ	၄	ပညာရေးမှာအခြားရွာထက် ဖွံ့ဖြိုးမှုမရှိခြင်း

ဖြေရှင်းနည်းလမ်း

- ငွေပုံငွေ စုဆောင်းခြင်း
- ငွေပုံငွေ ဂရုစိုက်ခြင်း
- ခန့်လုံး မျှော်စင်ခန့်လုံး ခြုံငုံခြင်း
- ပညာတတ် / နည်းပညာတွေ သင်တန်းပေးခြင်း

ပြည်ထောင်စုများ၏အမျိုးအစားများ၊ သမိုင်း၊ ပူးပေါင်း၊ တစ်ပြေးခေါ်အခန်းအခန်းအခန်းများ

စဉ်	ဦးစားပေးအခန်းအခန်း	အဆိုပြုသူ
၁	ရေ	(၇+၆)
၂	မီး	(၇+၆)
၃	လမ်း	(၇+၆)
၄	ဆေးပေးခန်း	(၇+၆)
၅	ဆေးပေးခန်းအိမ်သာ	(၆)
၆	စာသင်ကျောင်း	(၇+၆)
၇	တံတား	(၇+၆)
၈	ဝန်ထမ်းအဆောင်	(၇)
၉	မူကြံကျောင်း	(၇+၆)

ကျေးဇူးတင်ဆုတ်ဦးစားပေးဖွဲ့ဖြိုဖျက်တက်ဖွဲ့ လုပ်ငန်းစဉ်များ

- (၁) မူကြံကျောင်း (၇+၆)
- (၂) ဂူခွင်ဆက်လမ်း (၇+၆)
- (၃) ဂူခွင်ဆက်တံတား (၇+၆)
- (၄) ရေအားလျှပ်စစ်ဓါတ် (၇+၆)
- (၅) ရေပိုက်သွယ် (၇+၆)
- (၆) ဆေးပေးခန်း(တိုက်ခန်း) (၇+၆)

ကျေးဇူး - ရှိလေ
 ဆုပေး - ၁၀၀.၀၀
 မြို့နယ် - ကျောက်ခဲ
 ရေခဲ - ၂၃.၅.၂၀၁၆

ဦးထွေးရွာ၏ အမျိုးသား (၁၀) မီး တင်ပြော အခက်အခဲ အတားအဆီးများ

စဉ်	အမျိုးသားအခက်အခဲ	စဉ်	အမျိုးသမီးအခက်အခဲ
၁	ဆေးပေးခန်းမရှိ	၁	ရေမလုံလောက်
၂	မီးမရှိ (ရေအားလျှပ်စစ်)	၂	ဆိုင်လမ်းမရှိ (မရှိသောအခက်အခဲ)
၃	စာသင်ကျောင်းမကောင်း (ပြင်ပြင်ထိုးထိုး)	၃	ရွာတွင်းလမ်းမကောင်း
၄	လမ်းမကောင်း (ရွာတွင်းလမ်း)	၄	ဆေးပေးခန်းမရှိ
၅	တံတားမကောင်း (ရွာချင်းဆက်)	၅	ကျောင်းမပျက်အကျက်မရှိ
၆	ရေမလုံလောက်	၆	ဆေးပေးခန်းအိမ်သာ
၇	တံတားမကောင်း (ရွာချင်းဆက်)	၇	တံတားမကောင်း (ရွာချင်းဆက်)
၈	မူကြီးကျောင်းမကောင်း	၈	မူကြီးကျောင်းမကောင်း

ဦးထွေးရွာ၏ အမျိုးသား (၁၀) မီး များစေရန် (၅) နှစ်မျှော် ဖွံ့ဖြိုးချက်

စဉ်	အမျိုးသား ဖွံ့ဖြိုးချက်	စဉ်	အမျိုးသမီး ဖွံ့ဖြိုးချက်
၁	ဆေးပေးခန်းသစ်တိုက်ခန်း ဖြစ်ရန်	၁	ရေလုပ်ခက်နှင့် အိမ်တိုင် ရေရရှိရန်
၂	ရေအားလျှပ်စစ်မီး ဖြစ်ရမည်	၂	ဆိုင်လမ်းနှင့် အိမ်တိုင် မီးလင်းရန်
၃	စာသင်ကျောင်းကောင်းမွန်ရမည်	၃	ကတ္တရာလမ်း ဖြစ်ရမည်
၄	ကတ္တရာလမ်း ဖြစ်ရမည်	၄	ဆေးဝါးပြန်ဆေးဆေးပေးခန်း ဖြစ်ရမည်
၅	ကျွန်ကရစ်တံတား ဖြစ်ရမည်	၅	မူကြီးကျောင်း ပြင်ပြင်ဆင်ရမည်
၆	ပျက်စီးနေသော ရေသွယ်နိုင်းရမည်	၆	ဆေးပေးခန်း အိမ်သာ ရှိရမည်
၇	တိုက်ခေါင် ဖြစ်ရမည်	၇	ကျွန်ကရစ်တံတား ဖြစ်ရမည်
၈	သစ်ကျောင်း ဖြစ်ရမည်	၈	သစ်ကျောင်း ဖြစ်ရမည်

ရက်စွဲ - ၂၃.၅.၂၀၁၆
 အုပ်စု - သ.က.ထ
 မြို့နယ် - ကျိုက်ဦး

၂၂: ထွေး: ဤမှ တစ်ပြေး အခက်အခဲအတားအဆီးများ

၂၂: ထွေး: ဤသည် ဖွံ့ဖြိုးမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။
 အတွက် ဝန်ထမ်းများမှာ ဤဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍
 ၂၂: ထွေး: ဤအမျိုးအစားများကို တစ်ပြေးဆွဲ၍ မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍
 သည် ရှေးဟောင်းများ ဖြစ်၍ အတွက် ထွေး: ဤဖွံ့ဖြိုးရေး မြန်မာနိုင်ငံတော်
 လျာထားချက်များကို တစ်ပြေးဆွဲ၍ မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍
 အမျိုးအစားများ၏ မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် - သောပန်းအေး

နေ့စွဲ - ၂၀၂၁.၅.၁၆ စက်ဝန်းအားအမှတ်ခြစ်ပေးပါ (✓) □ စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် မြို့နယ် - ကျွန်းကြီး ကျေးရွာအုပ်စု - ၁၁,၈၀၀

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			စုစုပေါင်း
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	
<u>ပဒေကကလိ</u>	<u>ကျောက်ခြေ ဝေ့စိုက်ရေး ခြံစိုင်း</u>	<u>၉၆၉'</u>	<u>၅၀၀</u>	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	<u>၆၀,၀၀၀၀၀</u>			<u>၆၀,၀၀၀၀၀</u>
<u>၀၅.၀၀</u>	<u>ကျောက်ခြေ ဝေ့စိုက်ရေး ခြံစိုင်း</u>	<u>၂၀'x၁၅'x၉'</u>	<u>၆၀</u>	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	<u>၆၀,၀၀၀၀၀</u>			<u>၆၀,၀၀၀၀၀</u>
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် သောပန်းအေး လက်မှတ် [Signature]

ရက်စွဲ ၂၀၂၁.၅.၁၆

ပအောကလိုးကျေးရွာ လူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ ကော်မတီအဖွဲ့ဝင် မှတ်တမ်းဓါတ်ပုံများ



ဒို့:ထွေး:ရှာဖွေ:ကော်မတီ:ဝင်:များ:စာရင်း:

(က) ထွေး:ရှာ:စီမံ:ကိ:အစောက်:အကျ:ဖြူ:ကော်မတီ (ခေါင်း:ဆောင်)

ကျား: - စောထွန်း:လှိုင် အသက် (၃၀)

မ - ဒေါ်မဝင်း: အသက် (၃၈)

(ခ) ထွေး:ရှာ:စာရင်း:ကိုင်

ကျား: - ဒို့:ရွှေ:ဇော် အသက် (၄၇)

(ဂ) ထွေး:ရှာ:စော့:စော့:ဝန်:ထမ်း:

ကျား: - စော့:ကျော်:အိ:ဖော် အသက် (၂၇)

မ - ဒေါ်အေး:လေး:ဟန် အသက် (၄၃)

(ဃ) ဝယ်ယူ:ရေး:ဆပ်:ကော်မတီ

ကျား: - ဒို့:စော့:အိ:ဖော် အသက် (၄၁)

မ - မိမိ:အိ:ဖော် အသက် (၃၉)

(င) ဆောင်:ကြည့်:ကြီး:ကြပ်:ရေး:ဆပ်:ကော်မတီ

ကျား: - စော့:အိ:ဖော် အသက် (၄၂)

မ - ဒေါ်စော့:အိ:ဖော် အသက် (၂၆)

(စ) ဝယ်ယူ:ရေး:ဆပ်:ကော်မတီ:ဝင်:များ:စာရင်း:

ကျား: - စော့:အိ:ဖော် အသက် (၄၂)

မ - မိမိ:အိ:ဖော် အသက် (၃၀)

(ဇ) အကြံ:ပြု:ကော်မတီ:ဝင်:များ:စာရင်း:

ကျား: - ဒို့:ကျော်:အိ:ဖော် အသက် (၃၄)

မ - ဒေါ်အိ:ဖော် အသက် (၃၉)

ပုံစံ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုပေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့်ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဦးသိန်းရယ်	ကျေးရွာအုပ်ချုပ်ရေးမှူး၏ဖုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏အမည်
ပြည်နယ်၊တိုင်းဒေသကြီး - ကရင်	မြို့နယ် - ကျောက်ခဲ	ကျေးရွာအုပ်စု - ဒ.က.စ ကျေးရွာ - ဂြိုဟ

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) - စကောကရင်	၈၃	ဘာသာ(၁) - ဗုဒ္ဓ	၈၃
လူမျိုးစု (၂) - -----		ဘာသာ(၂) - -----	
လူမျိုးစုရော - -----		ဘာသာရော - -----	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	၂၃၃	၂၀၆
အိမ်ထောင်ဦးစီး	၇၁	၁၂

၄၄၀
၈၃

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အအုံများ

စာသင်ကျောင်း	အမှတ်ခြံပါ	ကျန်းမာရေး	အမှတ်ခြံပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြံပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	ဓဇတီ	<input checked="" type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input checked="" type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက် - မူလတန်းကျောင်းနှင့် ကိုယ်ထူရှည်တကျောင်း		မှတ်ချက် - စာကြည့်တိုက်၊ အရိုးရ		မှတ်ချက်	



လူထုပဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ
လူထုပဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ
ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁)----- မရှိပါ။
- (၂)----- ရှိပါသည်။ - Pariceat.

ကျေးရွာခေါင်းဆောင်


အမည် - ဦးသိန်းရေဟံ

လက်မှတ် နေ့စွဲ - ၂၂-၅-၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် - စောပန်းအေး

လက်မှတ် နေ့စွဲ - ၂၂-၅-၂၀၁၆



ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည်

နေ့စွဲ - ၂၀၂၄.၅.၁၆

စက်ဝန်းအားအမှတ်ခြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း ကရင် | မြို့နယ် ကျောက်ခဲ | ကျေးရွာအုပ်စု သ.က.ဝ | ကျေးရွာ ခြူးထကျေးရွာ

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီးအ ရေအတွက်	အိမ်ထောင်စုအရေ အတွက်	လူမျိုးစုတက်ရောက်သူ အရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၂၃.၅.၁၆	၂၃.၅.၁၆	၁၇	၁၁	၄၈	စကောကရင် ၄၇ ခြူးထကျင် ၁
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၂၃.၅.၁၆	၂၃.၅.၁၆	၁၇	၁၁	၄၈	စကောကရင် ၄၇ ခြူးထကျင် ၁
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၂၄.၅.၁၆	၂၄.၅.၁၆	၆	၄	၁၀	စကောကရင် ၁၀
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော် မတီ၏ဆုံးဖြတ်မှုကို ရွာသို့အသိပေးအကြောင်း ကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုပဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ဂ. ဤကျေးရွာ၏ လာမည့် (၄)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။
(လူထုပဟိုပြုစီမံကိန်း ရံပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

	ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုး သမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အ ဆိုပြုသည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်. မှန်းခြေ အရေ အတွက်
၁	(အုတ်ချွန်မြေမြေမှုန့်) မျှတကျောင်းပြုပြင်	၂၈+၈)	၅	၆၀,၀၀၀၀၀	၆၀
၂	ရွာချင်းဆက်စပ်စား	၂၈+၈)	၃	၄၀,၀၀၀၀၀	၄၄၀
၃	ရေ(ရေပိုက်သွယ်)	၂၈+၈)	၅	၂၀,၀၀၀၀၀	၄၄၀
၄	ရေအားလျှပ်ခံမီ	၂၈+၈)	၄	၈၀,၀၀၀၀၀	၄၄၀
၅	ရွာချင်းဆက်လမ်း	၂၈+၈)	၂	၇၀,၀၀၀၀၀	၄၄၀
၆	အေးပေးခန်း (တိုက်ခန်း)	၂၈+၈)	၆	၄၀,၀၀၀၀၀	၄၄၀
၇					
၈					
၉					
၁၀					
၁၁					
၁၂					

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည် ရွှေထွန်းလှိုင် လက်မှတ် ရွှေထွန်းလှိုင် နေ့စွဲ ၂၃.၅.၂၀၁၉



လူထုတက်ပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - ခေါ်ပုဒ်အေး

ရက်စွဲ။ ၂၀၂၃.၅.၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျိုက်ခွဲ ကျေးရွာအုပ်စု သကထ ကျေးရွာ ၂၆

အစည်းအဝေးခေါင်းစဉ်။ ပ-၃ အလုပ်အဆောင် အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓) ^(၁)	လူမျိုး	လက်မှတ်
14.	ဒေါ်ကျော်စို	✓		✓	ခဏ္ဍကရင်	✓
15.	ဒေါ်အောင်စို	✓		✓	ခဏ္ဍကရင်	2 ✓
16.	မောင်စင်စင်	✓		✓	ခဏ္ဍကရင်	၂၅၃ ✓
17.	ခင်စောစော	✓		✓	ခဏ္ဍကရင်	၆၆ ✓
18.	ဒေါ်အေးစို	✓		✓	ခဏ္ဍကရင်	X
19.	ဒေါ်စို	✓		✓	ခဏ္ဍကရင်	X
20.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
21.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
22.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
23.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
24.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
25.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
26.	ဒေါ်အေးစို		✓	✓	ခဏ္ဍကရင်	X
စုစုပေါင်း		၆	၇			

(၁) အိမ်ထောင်စုစီးခြင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - **စောပန်းအေး**

ရက်စွဲ။ **၂၀၂၃.၆.၁၆** စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး **ကရင်** မြို့နယ် - **ကျွဲကြံခွံ** ကျေးရွာအုပ်စု - **၁၀.က.ထ** ကျေးရွာ - **ဦးဆရာတော်**

အစည်းအဝေးခေါင်းစဉ်။ **ပ-၃ အကြိမ် အစည်းအဝေး**

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁	စောမုဝါ	✓		✓	ဓဏကကျင်	+
၂	ဦးစိန်မြင့်	✓		✓	ဓဏကကျင်	+
၃	ဦးခင်ညွန့်	✓		✓	ဓဏကကျင်	၆၄
၄	ဦးကျော်	✓		✓	ဓဏကကျင်	၆၅
၅	ဦးစိန်အောင်	✓		✓	ဓဏကကျင်	အိမ်
၆	ဦးကျော်စော	✓		✓	ဓဏကကျင်	X
၇	ဦးခင်လှ	✓		✓	ဓဏကကျင်	X
၈	ဒေါ်မျိုးလှ		✓	✓	ဓဏကကျင်	X
၉	ဒေါ်စောမုဝါ		✓	✓	ဓဏကကျင်	X
၁၀	ဒေါ်အေးအေး		✓	✓	ဓဏကကျင်	X
၁၁	ဒေါ်မလှအေး		✓	✓	ဓဏကကျင်	X
၁၂	ဦးကျော်စိန်	✓		✓	ဓဏကကျင်	X
၁၃	ဦးစိန်မြင့်	✓		✓	ဓဏကကျင်	+
စုစုပေါင်း		၉	၄			

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - အောပန်းအေး

ရက်စွဲ။ ၂၀၂၃.၅.၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် - ကျိုက်ဒုံ ကျေးရွာအုပ်စု - ၁၀.က.က ကျေးရွာ - ၂၆၀၈

အစည်းအဝေးခေါင်းစဉ်။ ပ-၃ အကြိမ် အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူရုံး	လက်မှတ်
၂၈.	ဒေါ်မအံ့စေ		✓	✓	ခဏက တာရှင်	X
၂၉.	ဒေါ်တင်အိ		✓	✓	။	X
၃၀.	ဒေါ်ခင်ခင်		✓	✓	။	X
၃၁.	ဒေါ်ဖေဖေ		✓	✓	။	X
၃၂.	ဒေါ်တင်အိ		✓	✓	။	X
၃၃.	ဒေါ်တင်အိ		✓	✓	။	X
၃၄.	ဒေါ်အေး		✓	✓	။	X
၃၅.	ဒေါ်အေး		✓	✓	။	X
၃၆.	ဒေါ်အေး		✓	✓	။	X
၃၇.	ဒေါ်အေး		✓	✓	။	X
၃၈.	ဒေါ်အေး		✓	✓	။	X
၃၉.	ဒေါ်အေး		✓	✓	။	X
	စုစုပေါင်း		၁၃			

(၁) အိမ်ထောင်စုစီမံကိန်းမရှိပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

ပျူထုမဟိုပြုစီမံကိန်း

ပထမ+ဒုတိယ အကြိမ် အခန်းအဝေး မှတ်တမ်း

- ကျေးရွာအမည် - (ရှိုးထဲကျေးရွာ)
- အုပ်စုအမည် - သ.က.ဝဝ
- မြို့နယ်အမည် - ကျိုက်စိုက်
- ပြည်နယ် - ကချင်

အခန်းအဝေးကျင်းပသည့်ရက်စွဲ - ၂၂.၅.၂၀၁၉ - ၂၃.၅.၂၀၁၉ ထိ
 အခန်းအဝေး တက်ရောက်သူများ - ကျား (၇) ဦး + မ (၃) ဦး = (၁၀) ဦး
 ဆွေးနွေးသည့်အကြောင်းအရာ - (၁) ပျူထုမဟိုပြုစီမံကိန်း အကြောင်း မိတ်
 ဆက်ခြင်း ဖြင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခြင်း။

(၂) ကျေးရွာပျူထုအား အုပ်စု (၂) ခု ခွဲပြီး ကျေးရွာခြေပုံ၊ ပိုင်ဆိုင်မှု၊
 ကျေးရွာ၏ချမ်းသာကြွယ်ဝမှု အဆင့်၊ သတ်မှတ်ခြင်း၊ ကုသီနှင့် ပြေလွန်
 ပင်ကူနှိမ်၊ မင်းပုံစံများကို အုပ်စုအလိုက် ဆွေးနွေးခြင်း။

(၃) ကျေးရွာရှိ အမျိုးသားအမျိုးသမီးများ၏ ရည်ရွယ်ချက်နှင့် ဦးစား
 အဆင်အခံများကို အုပ်စုအလိုက် ဆွေးနွေးခြင်း။

(၄) ကျေးရွာပျူထု၏ ဦးစားလေး အဆင်အခံများကို ဖော်ထုတ်ပြီး ပြသ
 နာသတ်ပင် ရေးဆွဲခြင်း။

(၅) Gender ရုပ်ပုံကူးချပ်ဖြင့် အကြံပြုလှိုင်ကြားရေးအဖွဲ့ကို ရှင်းလင်း
 ပြောကြားခြင်း၊ ကျေးရွာဝေဖန်မှု၊ ဝန်ထမ်း၊ ကျေးရွာစီမံကိန်း အထောက်
 အကူပြုရန် မတီပြင်၊ စပ်ကော်မတီများ ရွေးချယ်ခြင်း။

ဆုံးဖြတ်ချက်များ - (၁) လူထုဗဟိုပြု စီမံကိန်း စိတ်ဓာတ်ဖြင့်
စီမံကိန်း ဆက်တိုက် နှင့် ဂုဏ်သိမ်းချက်များကို ကျေးဇူးတင်ထူးကို ဂုဏ်
လေးတင်ပြခဲ့ပါသည်။

(၂) ကျေးဇူးတင်အား အဖွဲ့ဝင်များအား ကျေးဇူးတင်ပြောဆို ပိုင်ဆိုင်မှု
ကျေးဇူးတင် ချမ်းသာ ကြွယ်ဝမှု အဆင့် မတ်တတ်ခြင်း၊ ဂုဏ်သိမ်းမှုဖြင့်
ပထမအိမ်၊ ဗဟိုပုံစံများကို အားလုံးပူးပေါင်း ပါဝင်၍ ပူးတွဲပါပုံစံ
တမ်းများနှင့် အတူ ဆောင်ရွက်ခဲ့ပါသည်။

(၃) ကျေးဇူးတင် အမျိုးသားနှင့် အမျိုးသမီးများ၏ ရွေးကောက်ချက်နှင့်
အဆင်အတံများကို စစ်ဆေးဆန်းစစ်ခဲ့ပါသည်။

(၄) ကျေးဇူးတင်အား ရွေးကောက်ချက်နှင့် စီးစားလေးအဆင်အတံများကို
ရွေးချယ် ဖြစ် ဖြစ်သော သစ်ပင်များ ရေးဆွဲခဲ့ပါသည်။

(၅) ကျေးဇူးတင်အား ဝန်ထမ်းများ ရွေးချယ်ရာ

(၁) - စောရွှေအောင် အသက် (၂၇)

(၂) - ဒေါ်အေးလှပေ အသက် (၄၃)

ကျေးဇူးတင်စီမံကိန်း အထောက်အကူပြု၊ စက်မော်တော် စတင် အကူပြုနိုင် ကိုယ်စား
လှယ်တစ်ဦးကို

(၁) - ဦးရွှေဗျ - - - အသက် (၄၇) ပညာရေးအဖွဲ့ (၃၀၈)

ကျေးဇူးတင်စီမံကိန်း အထောက်အကူပြု စက်မော် (၂) ဦးကို

(၁) - စောထွန်းလယ် အသက် (၃၀)

(၂) - ဒေါ်မင်း - - - အသက် (၃၈)

ဝယ်ယူရေး: ဆက်ကပ်မတီအေး: သွယ် ၇၃

၁) ဦးစောအောင် ... အသက် (၄၁)

၂) မစိန်ညွန့် ... အသက် (၃၉)

အောင်ဇော်: ဇော်: ဇော်: ဆက်ကပ်မတီ ၂၁၃

၁) အောင်နီ ... အသက် (၄၂)

၂) ဒေါ်အောင် ... အသက် (၂၆)

လှည့်ပတ်ရေး: နှင့် မြေပြင် ဆိုင်း: သိုင်း: ရေး: ဆက်ကပ်မတီ

၁) အောင်အောင် ... အသက် (၄၂)

၂) မအောင် ... အသက် (၃၀)

အကြံပြု: ကိုယ်စားလှယ် (၂၁) ဦးကို

၁) ဒေါ်အောင် ... အသက် (၃၉)

၂) ဦးကျော် ... အသက် (၃၄)

ကျေးဇူးတင်မှု ... ရှေ့တွင် အားလုံး သဘောတူရေး: သွယ် ဆုံးဖြတ်

ခံယူသည်။

ကျေးဇူးတင်မှု

မှတ်တမ်း: တင် ၃၃

၁) အမည် - အောင်အောင်

အမည် - အောင်အောင်

လက်မှတ် - အောင်အောင်

လက်မှတ် - အောင်အောင်

၂) အမည် - ဒေါ်အောင်

လက်မှတ် - ဒေါ်အောင်

လက်မှတ် - ဒေါ်အောင်

၃၃

(က) - ၁။ အမျိုးသမီးကဏ္ဍအခန်း အလေးမှတ်တမ်းနှင့် စစ်ဆေးရေးမှတ်တမ်းများ

၂။ အမျိုးသမီးကဏ္ဍအခန်း အလေး မှတ်တမ်း

စီမံကိန်းပထမဌာနအတွက် ကျေးရွာ မိတ်ဆက် အခန်း အလေး ပြုလုပ်ရန် ဖိတ်ကြား
 ၇ တွင် အမျိုးသမီးများ အချင်းချင်း စွဲပါဝင်ရန် ကျေးရွာ တာဝန်ရှိသူများ နှင့်
 အုပ်ချုပ်ရေး ဌာန ထံသို့ ပြောကြားခဲ့ပါသည်။ အခန်းအလေး တိုင်ပင်တွင် အမျိုး
 သမီးများ ပြောကြားလိုသော အချက်များကို လွတ်လပ်ပွင့်လင်း စွာ ပြောကြားနိုင်
 ကြောင်းကိုလည်း အသိပေးထားပါသည်။ ကျေးရွာအုပ်စုအဆင့်တွင် နှစ်စဉ်ပြုလုပ်
 သော လုပ်ငန်းများတွင် အမျိုးသမီးများ တင်ပြစောင့်ဆိုသော လုပ်ငန်း တစ်ခု
 ပါဝင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။ လုပ်ငန်း နည်းစနစ် အကောင်အ
 စည်ဆောင်ရွက်သော လုပ်ငန်း ဖြစ်ပါက ထည့်သွင်း လုပ်ငန်း အတွက် ထည့်သွင်း
 လုပ်အား ခံစားရမည့် ဤမည်ကိုလည်း ပြောကြား နှင့် ပြုလုပ်ခဲ့ပါသည်။ စီမံကိန်းတွင်
 အမျိုးသား/သမီး နှစ်ဦးပါ များ မှုအရ ၇ နှစ်ခွယ်ထားသည့် ကိုလည်း ပြောကြား
 နှင့် ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများ၏ စီးဆောင်နိုင်မှုနှင့် စီမံခန့်ခွဲမှုအခွင့်အလမ်း
 များတိုးစေရန်အတွက် ကော်မတီများ ထံတွင် အမျိုးသမီးများ ၅၀% ပါဝင်ရမည်
 ဖြစ်ပါသည်။ ဆက်လက်၍ တစ်ခုစီတိုင် တွင်လည်း အနည်းဆုံး အမျိုးသမီး တစ်ဦးပါ
 ထည့်သွင်း ဖြစ်ပါသည်။ ကော်မတီဝင် အမျိုးသမီး များ သည် တင်ပြဆွေးနွေးမှုများ
 ပြုလုပ်ခြင်း၊ ဆုံးဖြတ်ချက်များချခြင်း များ ပြုလုပ်ရမည် ဖြစ်ပါသည်။ အမျိုးသား
 များ ကူညီပံ့ပိုးပေးရမည် ဖြစ်ပါသည်။ ဒုတိယအကြိမ် အခန်း အလေးများတွင်
 အမျိုးသမီးများ သည် လိုလားချက် အဆင်အတင်များကို လွတ်လပ်စွာ ဆွေးနွေးနိုင်ရန်
 အမျိုးသမီး ခိုခင်း နည်းစနစ် အဆင်အတင်များ ဆောင်ရွက်ခြင်း ကိုလည်း လုပ်
 ကိုင်ခဲ့ပါသည်။

အပို	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	X	
၁။	အခည်းအဝေးစာက်ရောက်မှုများ၊ ကျား၊ ဖရား၊ ရှေးကျရောက်ခဲ့သော စာပေများကို ဂွမ်းကမ်းဆွေးနွေးခဲ့ပါသလား	✓		
၂။	စိမ်းကိန်း ပါဝင်သော ကျား၊ ဖရား၊ ရှေးကျရောက်နေသော စာပေများကို စာပေချက် (ဒွ) ချက်ကို ဂွမ်းကမ်းပြုခဲ့ပါသလား	✓		
၃။	အခည်းအဝေးတော်ယူရာတွင် အမျိုးသား/သမီးများ အချိုးညီစွာ စာက်ရောက်နိုင်ရေး၊ စာပေ အတွက် အထောက်အပံ့ပေးစဉ်က တွင်းစည်းကမ်းညွှန်စာမျိုးပြုခဲ့ပါသလား	✓		
၄။	အမျိုးသမီးများ၏ စကားစုံများ၊ ပြောဆိုပုံစံများ မှီဖွဲ့ထွက်ပေါ်လာစေရန် ဖန်တီးပေးခဲ့ပါသလား	✓		
၅။	အထောက်အပံ့များ ဖွဲ့စည်းရာတွင် အမျိုးသမီးများနှင့် ပါဝင်ဖွဲ့စည်းရေး၊ မှီဖွဲ့ပေးပါဝင်ရေး၊ ဦးဆောင်ရေး၊ စာပေအတွက် တွင်းကမ်းပေးပေးမှု၊ ဦးဆောင်မှုက ပြုပါသလား	✓		
၆။	အခည်းအဝေးကို အမျိုးသား/သမီးများ အညွှန်းတမ်းပါဝင်စာက်ရောက်နိုင်သော အချိုးညီစေရေး၊ ကျားကို ရှေးကျရောက်ခြင်း၊ အညွှန်းပေးပေးစားဆောင်ရွက်ခြင်းများကို ဂွမ်းကမ်းဆောင်ရွက်ခဲ့ပါသလား	✓		
၇။	အခည်းစု၊ ဆင်းဂါ၊ နွမ်းပါး၊ စိမ်းကိန်းကွယ်သော အခင်းများကို အခည်းအဝေးမစတင်မီ အချိုးညီစေရေး၊ စာပေအတွက် ထုတ်ဝေစာမျိုးများပြုပါသလား	✓		
၈။	အခည်းစု၊ ဆင်းဂါ၊ နွမ်းပါး၊ စိမ်းကိန်းကွယ်သော အမျိုးသား/သမီးများထံမှ အချိုးညီစေရေး၊ အခည်းအဝေးစာက်ရောက်နိုင်ရန် ဖန်တီးပေးဆောင်ရွက်မှုများပြုခဲ့ပါသလား	✓		

၉	<p>မူလဆုံးစု၊ ဆင်းရဲ၊ နွမ်းပါး၊ စိတ်ကွပ်ကဲသော နမူနာများ၊ နမူနာသမားများနှင့် ဖွဲ့စည်းပုံစံပြုသော အစားအသုံးများကို သင်ဆွေးနွေးဖော်ပြပေးရန် ချီးမြှင့်ပါသည်။</p>	✓		
၁၀	<p>နမူနာသမားများ ပြောဆိုစာပြိုင်စာအုပ် နှစ်ပေါင်းများစွာဖြင့် ဝိသေသစာအုပ်များ ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။</p>	✓		
၁၁	<p>စီမံကိန်းလုပ်ငန်းခွင်များ ဤနေရာထုတ်ကုန် နမူနာများ၊ သမားများ သီးခြားဆွေးနွေးဖော်ပြပေးရန် ချီးမြှင့်ပါသည်။</p>	✓		
၁၂	<p>ကျေးဇူးတင်စီမံကိန်း အထောက်အကူပြုပေးရန် ဖော်ပြပေးရန် ချီးမြှင့်ပါသည်။ နမူနာသမား၊ နမူနာသမား နှစ်ဦးစွာ (၅၀:၅၀) ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။ ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။</p>	✓		
၁၃	<p>ဆယ်စာအုပ်ဖော်ပြပေးရန် နေရာဆိုင် နမူနာသမား၊ နမူနာသမား စာအုပ်ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။ ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။</p>	✓		
၁၄	<p>ကျေးဇူးတင်ကျေးဇူးတင် ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။ နမူနာသမားများ နှစ်ဦးစွာ ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။ နမူနာသမား နှစ်ဦးစွာ ဖွဲ့စည်းပေးရန် ချီးမြှင့်ပါသည်။</p>	✓		

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မှရင်းအား ကျေးဇူးဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

	အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအထောက်အပံ့	၀	ရွာတွင်း ဆက်လမ်း	<input checked="" type="checkbox"/> ကဏ္ဍ <input checked="" type="checkbox"/> မ/.....	ခက်မတီဝင်၊ ရွေးချယ်ရေး	လူထုမဝင်မြို့နယ်ကော်
	၂	ရွာချင်း ဆက်စိုက်	<input checked="" type="checkbox"/> ကဏ္ဍ <input checked="" type="checkbox"/> မ/.....	u	u
	၃	ရွာ ပျက်ချယ်	<input checked="" type="checkbox"/> ကဏ္ဍ <input checked="" type="checkbox"/> မ/.....	u	u
	၄		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
အထက်ဈေးဝယ်ကောင်းမွန်ပျိုးရေး	၀		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
ကျေးဇူးပြုပေးရန်အတွက်	၀	ဆေးလမ်း	<input checked="" type="checkbox"/> ကဏ္ဍ <input checked="" type="checkbox"/> မ/.....	u	u
	၂		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
ပညာရေး	၀	ကျောင်း မျက်နှာလှက် ပုံနှိပ်ရေး	<input checked="" type="checkbox"/> ကဏ္ဍ <input checked="" type="checkbox"/> မ/.....	u	u
	၂		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
အခြား	၀		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၂		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၃		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၄		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		
	၅		<input type="checkbox"/> ကဏ္ဍ <input type="checkbox"/> မ/.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - ၂၆:၀၀

VDP ရက်စွဲ -

မြို့နယ် - ကျွန်း ၃

ကျေးရွာအုပ်စု - သန.၀၀

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အစုံ)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရှိမည်။ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
 - အလွန်ကောင်း
 - ကောင်း
 - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
 - ရှိ
 - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)